



အလုပ်လျှောက်လွှာခေါ်ယူခြင်း

ရာထူးအမည်	: ကွင်းဆင်းကြီးကြပ်ရေးမှူး
အရေအတွက်	: (၅) ဦး
ဌာန	: ကျန်းမာရေးဌာန
အစီရင်ခံတင်ပြမှု	: စီမံချက်အရာရှိ
တာဝန်ကျရာနေရာ	: မြို့သစ်မြို့
Grade	: C 2
လျှောက်လွှာပိတ်ရက်	: ၂၀. ၀၂ .၂၀၁၈၊ (၁၆:၃၀) နာရီ

စီမံချက်အကြောင်းအရာ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဒိန်းမတ်ကြက်ခြေနီအသင်း၏ ကူညီထောက်ပံ့မှုဖြင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်နှင့်မိခင်ကလေးစီမံချက်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိပါသည်။ ယခုစီမံချက်သည် မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ဝန်ဆောင်နှင့် ငါးနှစ်အောက် ကလေးငယ်များနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများကို ကျေးလက်နေပြည်သူလူထုမှ လက်လှမ်းမီ၍ အသုံးပြုလာနိုင်မှုများ တိုးတက်လာစေရန်ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာန (၂) ခု တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မိခင်နှင့်ငါးနှစ်အောက်ကလေးကျန်းမာရေးကို အဓိကထား၍ သွားလာရခက်ခဲသော ကျေးလက်နေပြည် သူလူထု (၆၁၀၂၂) ဦး (ရွှေပြောင်းလုပ်သား၂၀၀၀ခန့်)ကို ဦးတည်အုပ်စုအနေဖြင့် ဆောင်ရွက်သွားမည်။

စီမံချက်၏ အဓိကအစိတ်အပိုင်းများမှာ

- (၁) အရည်အသွေးပြည့်ဝသော မိခင်နှင့် ကလေးကျန်းမာရေးဝန်ဆောင်မှုများကို အိမ်ထောင်စုများ အထိဖြန့်ဝေနိုင်ရန် ကျန်းမာရေးစနစ်များအားမြှင့်တင်ခြင်း
- (၂) အဖြစ်များသောရောဂါများနှင့် ကျန်းမာရေးပြဿနာများအား ဦးတည်ကာပြည်သူလူထု၏စွမ်းဆောင် ရည်များအားတိုးမြှင့်ပေးခြင်း
- (၃) ကျန်းမာရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များကိုရေရှည်ဆက်လက်ထိန်းသိမ်းနိုင်ရန်မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စွမ်းဆောင်ရည်များအားမြှင့်တင်ခြင်းတို့ဖြစ်ပါသည်။

ကွင်းဆင်းကြီးကြပ်ရေးမှူး သည်မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် ဆောင်ရွက်မည့်မျိုးဆက်ပွားကျန်းမာ ရေး၊ မိခင်၊ မွေးကင်းစနှင့် ငါးနှစ်အောက်ကလေးကျန်းမာရေးစီမံချက်မှ မျှော်မှန်းထားသော ကွင်းဆင်းလုပ်ငန်းများအား အရည်အသွေးပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်၊ စုပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ စီမံချက်လုပ်ငန်းများအား အရည်အသွေးပြည့်စုံစွာဆောင်ရွက်နိုင်ရန်၊ စီမံချက်နှင့်ပတ်သက်သော သတင်းအချက်အလက်များစုဆောင်းနိုင်ရန်၊ အချိန်မှီ သတင်းပို့နိုင်ရန်နှင့် ကွင်းဆင်းလုပ်ငန်းစဉ်များကို လျာထားချက်များနှင့်အညီ အကောင်အထည် ဖော်ရန်အတွက် စီမံချက်အရာရှိအား ပံ့ပိုးကူညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

**"Person with disability are encouraged to apply this post as they will be given equal opportunity"**

**"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"**

**လုပ်ငန်းတာဝန်များ**

- ၁။ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် လူထုအခြေပြု ကျန်းမာရေး လုပ်ငန်းများကိုအတူတကွပူးပေါင်းဆောင်ရွက်ရမည်။
- ၂။ စီမံချက်ဆောင်ရွက်နေသောကျေးရွာများတွင် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီသော စေတနာ့လုပ်အားရှင်များ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များတွင် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ စီမံချက် အရာရှိတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရမည်။
- ၃။ စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ သုံးလတစ်ကြိမ်ကြီးကြပ်ရေး အစည်းအဝေး များ ဆောင် ရွက်နိုင်စေရန် ပံ့ပိုးကူညီရမည်။
- ၄။ လူထုအခြေပြု ကျန်းမာရေးပညာပေးခြင်းနှင့် အရေးပေါ်လူနာလွှဲပြောင်းခြင်း လုပ်ငန်းစဉ်များအား ကြီး ကြပ် ရမည်။
- ၅။ စီမံချက်မှပြုလုပ်သော Survey များ၊ Assessment များတွင်ပါဝင်ဆောင်ရွက်ခြင်း။
- ၆။ စီမံချက်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုထံမှ အကြံပြုချက် များ ရယူ နိုင်ရန် ကျေးရွာအာဏာပိုင်များ၊ ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ပုံမှန်ကွင်းဆင်း ဆောင်ရွက်ခြင်း များ ဆောင်ရွက်ရမည်။
- ၇။ ကျေးလက်ကျန်းမာရေးဌာနများ၏ လစဉ်(သို့)သုံးလပတ်အစည်းအဝေးများအား တက်ရောက်ခြင်း နှင့် ပါဝင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရမည်။
- ၈။ ကျေးလက်ကျန်းမာရေး ကော်မတီများနှင့် ကျေးရွာစေတနာ့လုပ်အားရှင်များအတွက် စွမ်းဆောင် ရည်မြှင့်တင် နိုင်ရန်နှင့် စီမံချက်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန်သင်တန်းများ၊ လိုအပ်သောသတင်းအချက်အ လက်များနှင့် စောင့်ကြည့်သုံးသပ်ခြင်းများအား ပံ့ပိုးကူညီ ဆောင်ရွက်ရမည်။
- ၉။ စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သောစာရင်းများ၊ အချက်အလက် များအား အရည် အသွေးပြည့်မီစွာ ရရှိနိုင်ရန်အတွက် စောင့်ကြည့်သုံးသပ်ခြင်းနှင့် အကဲဖြတ် စမ်းစစ်ခြင်း အရာရှိအား ကူညီ ဆောင်ရွက်ရမည်။
- ၁၀။ စီမံချက်လုပ်ငန်းစဉ်များအတွက် လိုအပ်သောမှတ်တမ်းမှတ်ရာများအား သိမ်းဆည်းကာ စီမံချက် အရာရှိထံ သို့သတ်မှတ်ချိန်အတွင်း အစီရင်ခံတင်ပို့ရမည်။
- ၁၁။ ကွင်းဆင်းအရာရှိမှပေးအပ်သော တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရမည်။

**လိုအပ်သောအရည်အချင်းများ**

- မြန်မာနိုင်ငံသားဖြစ်ရမည်။
- တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးသူဖြစ်ရမည်။ ဘွဲ့ရရှိသူဖြစ်ပါက ဦးစားပေးမည်။
- စီမံချက်လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ဖူးသည့်အတွေ့အကြုံအနည်းဆုံး(၁)နှစ်ရှိရမည်။
- မော်တော်ဆိုင်ကယ်ကျွမ်းကျင်စွာစီးနင်းနိုင်ပြီး လိုင်စင်ရှိသူ ဖြစ်ရမည်။
- ကွန်ပျူတာအသုံးပြုနိုင်ရမည်။ (Microsoft Office Word, Excel, PowerPoint)
- ပြည်သူလူထုဖွံ့ဖြိုးရေးနှင့် ပတ်သက်သောသဘောတရားများ၊ အလေ့အထများနှင့် ပတ်သက်သော ဗဟုသုတရှိရ မည်။
- မြန်မာစာနှင့်အင်္ဂလိပ်(အရေး/အပြော)အသုံးပြုနိုင်သူကိုဦးစားပေးရွေးချယ်မည်။

**"Person with disability are encouraged to apply this post as they will be given equal opportunity"**

**"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"**

မြန်မာနိုင်ငံကြက်ခြေနီအသင်း

ရုံးချုပ်

ရာဇသင်္ဂဟလမ်းမကြီး၊ ဒက္ခိဏသီရိမြို့၊

နေပြည်တော်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း

ရုံးခွဲ

အမှတ်(၄၂)၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊

ရန်ကုန်။

(သို့မဟုတ်) [mrcshrrecruitment@redcross.org.mm](mailto:mrcshrrecruitment@redcross.org.mm) သို့လိပ်မူကာ ပေးပို့ရမည်။

အသေးစိတ်အချက်အလက်များအား [www.redcross.org.mm](http://www.redcross.org.mm) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

လူတွေ့စစ်မေးခြင်းရွေးချယ်ခံရသူကိုသာ အကြောင်းကြားမည်ဖြစ်ပါသည်။

**"Person with disability are encouraged to apply this post as they will be given equal opportunity"**

**"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"**